

ကံကန် က၊ <kan kon> (王侯大臣等)死，斃

ကံကြီး I က၊ <kan kyī> 造化大 II န၊ <kan gyī> 【佛】五逆(罪)，五无间业，即： အမိကိုသတ်ခြင်း 杀母、 အဘကိုသတ်ခြင်း 杀父、 ရဟန္တာကိုသတ်ခြင်း 杀阿罗汉、 ဘုရားကိုသွေးစိမ်းတည်အောင်ပြုခြင်း 恶心出由佛身血(伤害佛身体)、 သံသာကိုရိုက်ခွဲခြင်း 破和合僧(分裂僧团)，后者罪最重

ကံကြီးထိုက် က၊ <kan gyī: htait> 犯五逆罪

ကံကြမ္မာ န၊ <kan ky-ma> ① 命运，运气 ② 受到王法惩处

ကံကွက်ကြ / ကံကွက်ကျ I န၊ <kan gwe' kye:> 倒运，恶运 II က၊ <kan gwe' kye:> 倒霉

ကံကျေး န၊ <kan gywei:> ① 工钱，报酬 ② 仆从，雇工 ③ 补给品，给养，粮草 ④ 藩侯的封地 ⑤ (能升天堂的) 善报

ကံကျေးချ က၊ <k- gywei: khya' / kan gywei: khya'> 为取得某种利益而下本钱，积德，积善

ကံကျေးချနစ် န၊ <kan gywei: khya' s-nit> 封建主义制度，分封制度

ကံခေ က၊ <kan khei> 倒霉，倒运，命苦

ကံချာ န၊ <gan gya> [印](小孩玩的)玻璃球

ကံချော် က၊ <kan khyaw> 倒霉，倒运

ကံရိုက် န၊ <kan gain:> 缅甸佛教一教派，与 ဒွါရဂိုဏ်း (门派)相对而言

ကံင န၊ <kan nga'> (古) = အကံ

ကံငယ် I က၊ <kan nge> 命运不佳 II န၊ <kan nge> 苦命人

ကံငြိမ်း က၊ <kan nyein:> 死

ကံဝပ် က၊ <kan sat> 有缘分： မင်းနဲ့ငါနဲ့ ~ သားပဲ။ 你跟我真有缘分。

ကံစမ်း က၊ <kan san:> 碰运气，试运气

ကံစွပ် က၊ <kan sut> 交好运；侥幸

ကံစွပ်ကံညား က၊ <kan zut kan nya:> 碰碰运气： ~ စမ်းကြည့်မယ်။ 碰碰运气，看怎么样。 / ~ စာမေးပွဲဝင်ဖြေကြည့်အံ့မယ်။ 碰碰运气考考看。

ကံဆိုး က၊ <kan hso:> ① 倒霉，交厄运，得到报应 ② 事情不成功

ကံဆိုးမိုးမှောင် န၊ <kan zo: mo: hmaun> 恶运

ကံဆိုးမိုးမှောင်ကျ က၊ <kan zo: mo: hmaun kya'> 倒大霉，运气很坏

ကံဆုံ က၊ <kan hson> = ကံဝပ်

ကံဆိုက် က၊ <kan hsait> 时来运转，交好运， ~ ပြီးသူမတူအောင်ချမ်းသာသွားတယ်။ 时来运转，变得无比富裕。

ကံဆောင် က၊ <kan hsaun> 【佛】和尚受戒

ကံတာတာ န၊ <kan za ta> 命运，运气

ကံတရား န၊ <kan t-ya:> 宿命论

ကံတူအကျိုးပေး န၊ <kan du a-kyo: bei:> 命运相同，有过共同遭遇： ကျွန်တော်တို့နှစ်နိုင်ငံသည် ~ နိုင်ငံများဖြစ်ခဲ့သည်။ 我们两国有过共同的遭遇。

ကံထူး က၊ <kan htu:> 幸运

ကံထိုက် က၊ <kan htait> 遭报应，受恶报

ကံနာ န၊ <kan na> ① (迷信)命中注定得的病 ② 马患的一种病

ကံနည်း က၊ <kan ne:> ① 没运气 ② 死

ကံနိမ့် က၊ <kan nein'> 倒霉，倒运

ကံပလေ န၊ <kan p-lei> = ကမ္ပလေ

ကံပေါ် က၊ <kan paw> ① 得好报 ② 时来运转： လေးဆယ်ကျော်မှ ~ သည်။ 年过四十才交好运。

ကံပြင်း န၊ <kan byin: / g-byin:> = ကင်ပလင်း

ကံပြောက် က၊ <kan myaut> 构成…罪行，犯…罪，诉诸行动： ကာယ ~ လုပ်သည်။ 付诸行动。

ကံမြစ် က၊ <kan myit> (古)告戒，劝戒，教训

ကံမှောက် က၊ <kan hmaut> 倒霉

ကံယိုဝါဒ န၊ <kan yon wa da'> 天命论，宿命论

ကံသိုက် က၊ <kan lait> 走运

ကံသမား န၊ <kan dh-ma:> 宿命论者

ကံသာ က၊ <kan dha> 交好运

ကံသီ က၊ <kan thi> 侥幸， ~ လို့ကားကြိတ်ပြီးမသေတယ်။ 侥幸没让车压死。

ကံသက်မ က၊ <kan dhei kan ma'> 肯定地，确切地： ~ ပြောနိုင်တယ်။ 可以肯定地说…

ကံသုံးပါး န၊ <kan thon: ba:> 【佛】(身、语、意)三业

ကံသင့် က၊ <kan thin'> 得恶报

ကံအားလျော်စွာ က၊ <kan a: lyaw zwa> 幸好，幸亏： ~ အသက်ကယ်လှေအနားသို့ရောက်လာလေသည်။ 幸亏救生船划过来了。

ကံ့ကံ့ က၊ <kon' kon'> (古) = ကံ့၊ ကံ့။

ကံ့ I န၊ <kon> (古)【天】宝瓶宫 II န၊ <kon> (古)充裕，丰富，充足

ကံ့ကံ့မံ န၊ <gon g-man> [巴]【檀】藏红花 Crocus sativus Linn (saffron) (可用作橙色染料，花蕊可入药及作香料)

ကံ့ကယ် န၊ <kon ke> (古)充裕，充足，丰富

ကံ့င န၊ <kon nga'> (古)充裕，足够，丰富

ကံ့ငှ က၊ <kon hnga'> = ကံ့င

ကံ့တင် က၊ <kon twin> (古)成功，完成

ကံ့ထံ န၊ <kon htan> (古)充裕，富裕，လူ ~ 财主，富豪

ကံ့ရာသီ န၊ <kon ya dhi> 【缅天】十二黄道宫中的一宫，以宝瓶图为标志，相当于缅历11月